



Akron Public Schools.

ပညာရေးအတွက် G SUITE

မိဘအုပ်ထိန်းသူ ခွင့်ပြုချက် အတွက် ဖြည့်စွက်ရန် ပုံစံ(FORM)

မိဘအုပ်ထိန်းသူများထံ

အောက်ပါခွင့်ပြုချက် ပုံစံစာသည် Google Suite ပရိုဂရမ် အသုံးပြုသော ကျောင်းသား၊သူများအတွက် ၎င်းတို့၏ ကိုယ်ရေး ကိုယ်တာအချက်အလက်များကို ကျွန်တော်တို့ အကာအကွယ်ပေးထားကြောင်း သင်တို့ သိရှိရန် လိုအပ်ပါသည်။ သင့်၌ မေးမြန်းလို၍သော်လည်းကောင်း၊စိုးရိမ်စရာရှိ၍ သော်လည်းကောင်း သင့်ကျောင်းအုပ်ထံ ဆက်သွယ်ပါ။ ပညာရေးအတွက် အသုံးပြုသော Google Suite သည် အခမဲ့ဖြစ်ပြီး လုံခြုံသော အီးမေးစနစ်၊စာရွက်စာတမ်း သိမ်းဆည်းရန်ဖန်တီးခြင်း၊ ပြက္ခဒိန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် အသုံးပြုနိုင်သော ကိရိယာများ ပါဝင်သည်။ သင့် ကလေး၏ဆရာမ သည် G Suite ကိုအသုံးပြုပြီး ကျောင်းသင်ခန်းစာများ၊ လုပ်ဆောင်ရမည့်ကျောင်းစာများနှင့် ဆက်သွယ်မှုများ စသည်တို့ကိုလုပ်ဆောင်မည်။ G Suite သည်ပညာရေးအတွက်သာလျှင်ဖြစ်ပြီး အိမ်၊ စာကြည့်တိုက် စသည့် အင်တာနက်ရှိသော နေရာတိုင်းတွင် အသုံးပြုနိုင်သည်။ ကျောင်းခရိုင်သည် တခြားဆင်တူသည့် ပညာရေးနှင့် ဆက်နွယ်သော ပရိုဂရမ်များအတွက်လည်း G Suite ကိုအသုံးပြုမည်။ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒနှင့်အတူ ပြည့်စုံစွာပါဝင်သော ပရိုဂရမ်များကို ကျောင်းခရိုင်၏ ဝက်ဆိုဒ်များမှတစ်ဆင့် ဝင်ရောက်၍ အသုံးပြုနိုင်သည်။ ကျွန်တော်တို့ G Suite လုပ်ဆောင်အသုံးပြုခြင်းနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ (FERPA) မိသားစုပညာရေးဆိုင်ရာအခွင့်အရေးနှင့်သီးသန့်လုံခြုံရေးအက်ဥပဒေနှင့် (COPPA) ကလေးသူငယ်များ၏အွန်လိုင်းဆိုင်ရာသီးသန့်လုံခြုံရေးကာကွယ်စောင့်ရှောက်မှုအက်ဥပဒေ စသည့် ဥပဒေများ ပြဌာန်းထားသည်။ (FERPA) သည်ကျောင်းသားများ၏



Translations provided by Akron Public Schools

For more information contact Dr. Loi Dang-Nguyen, ESL and Foreign Language Learning Specialist or ldang@apslearns.org

ပညာရေးဆိုင်ရာမှတ်တမ်းများကို အကာအကွယ်ပေးထားခြင်းနှင့် မိဘများအား မိမိတို့ကျောင်းသားများ၏ မှတ်တမ်းများအားပြန်လည်စစ်ဆေးနိုင်ရန် အခွင့်အရေးပေးထားသည်။ ကျောင်းအနေဖြင့် ကျောင်းသူသားများအား ဆက်သွယ်နိုင်မည့် သတင်းအချက်အလက်များကို ဖော်ပြနိုင်သော်လည်း မိဘများအနေဖြင့် မဖော်ပြပါရန် တောင်းဆိုနိုင်သည်။ ပိုမိုသိရှိလိုပါက <http://www.ed.gov/policy/gen/guid/fpco/ferpa> သို့ ဝင်ရောက်ကြည့်ရှုနိုင်သည်။

(COPPA) သည် စီးပွားရေး ကြော်ငြာ ကုမ္ပဏီများမှ ၁၃ နှစ်အောက်ကလေးများ၏ ကိုယ်ရေးအချက်အလက်များကို အသုံးပြုခြင်းမှ ကန့်သတ်ရန် အကာအကွယ်ပေးထားသည်။ ထို့ကြောင့် G Suite ဌကြော်ငြာခြင်းများကို ပိတ်ထားသည်။ ဤခွင့်ပြုချက်ပုံစံစာရွက်သည် ကျောင်းအား မိဘကိုယ်စားလှယ်အနေဖြင့် ကျောင်းအတွင်း သတင်းစုဆောင်းခြင်းများအတွက် ခွင့်ပေးသည်။ ကျောင်းအနေဖြင့် ကျောင်းသူသားများ၏ သတင်းအချက်အလက်များအား အသုံးပြုခြင်းသည် ပညာရေးအတွက်သက်သက် သာလျှင်ဖြစ်သည်။ Google (ဂူဂယ်လ်) အနေဖြင့် ကျောင်းသူသားများနှင့် ဆိုင်သည့် စုဆောင်းသော အချက်အလက်များကို စီမံကိန်း၊စာရွက်စာတမ်း၊အီးမေး၊ဖိုင်များ၊ အသုံးပြုသူအမည်၊ လျှို့ဝှက်နံပါတ် အက္ခရာများ စသည်တို့အနေဖြင့် ဖော်ပြထားသည်။ <http://www.ftc.gov/privacy/coppafaqs.shtm>.

ကျောင်းခရိုင်အား ကျောင်းသူသားများကိုယ်စား ၎င်းတို့၏ ကိုယ်ရေးကိုယ်တာဆိုင်ရာ အချက်အလက်များ စုဆောင်းခွင့်ပေးခြင်းအားဖြင့် မိဘများအနေဖြင့် ဝက်ဆိုဒ် အော်ပရေတာထံသို့ တိုက်ရိုက်ခွင့်ပေးရန် လိုအပ်မှုကို ရှောင်ရှားနိုင်ရန် ဥပဒေအရ ခွင့်ပြုထားသည်။ G Suite အကောက်ခံအား ကျောင်းခရိုင်မှစီမံကွပ်ကဲသောကြောင့် ပိုမိုကောင်းမွန်သောအကာအကွယ်ပေးမှုများနှင့် ကိုယ်ရေးကိုယ်တာအချက်အလက်များအပေါ် တင်းကျပ်ထားမည်။ ကျောင်းသူသားများ အီးမေးအကောက်များမှ အီးမေးပို့ရန် ခွင့်ပြုချက် တင်းကျပ်ထားပြီး ကျောင်းခရိုင်မှ အီးမေးများ လက်ခံနိုင်ရန်အတွက်သာ ပြုလုပ်ထားသည်။ G Suite သည် ကျောင်းသူသားများ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ လုံခြုံအောင်းသိမ်းဆည်းထားသည်။



Translations provided by Akron Public Schools

For more information contact Dr. Loi Dang-Nguyen, ESL and Foreign Language Learning Specialist or ldang@apslearns.org

ဤအောက်ပါ form (ဖောင်မ်) အားဖြည့်စွက်ပြီး ကျောင်းခရိုင်မှ လက်ခံရရှိလျှင် ကျောင်းခရိုင်အား ကျောင်းသူ၊သား များ၏ နာမည်၊ အီးမေး၊ နေရက်လိပ်စာ နှင့် Username(အသုံးပြုသော နာမည်) စသည်တို့အား Web operators (ဝက်ဘ်အော်ပရေတာ) ထံသို့ ပညာရေးအတွက် G Suite နှင့် Web(ဝက်ဘ်) အခြေခံသည့် လာမည့်ကျောင်းပညာ သင်နှစ်တွင် ထည့်သွင်းနိုင်သည့် တခြားသော ပညာရေးအစီအစဉ်များနှင့် ဝန်ဆောင်မှုများ စသည်တို့အတွက် ပေး အပ်နိုင်သည့် တရားဝင် လုပ်ပိုင်ခွင့်ကို ပေးအပ်ပါသည်။ G Suite အသုံးပြုသောကျောင်းသား၊သူများသည် လေးစား ခြင်းနှင့်အတူ အပြုသဘောဆောင်ပြီး ကျောင်းခရိုင်၏စည်းမျဉ်းစည်းကမ်းများကို လိုက်နာရပါမည်။ သင့်၌ မေးမြန်းစ ရာရှိပါက သင့်ကျောင်းအုပ်ထံသို့ ဆက်သွယ်ပါ။ ထပ်မံသိလိုသော အကြောင်းအရာများအတွက် ကျောင်းခရိုင်၏ ဝက်ဘ်ဆိုဒ်တွင် ဖက်ရှုနိုင်သည်။

မိဘ လက်မှတ် _____

မိဘ အမည် _____

ကျောင်းသူ၊သား အမည် _____ ကျောင်းသား၊သူမှတ်ပုံတင် _____

နေ့စွဲ _____ ကျောင်း _____

သင်၏ကလေး ပညာရေးဆိုင်ရာ G Suite အကောက် ရရှိနိုင်ရန် ကျေးဇူးပြု၍ ဤစာအားဖြည့်စွက်ပြီး သင်၏ကျောင်း

အုပ်ထံသို့ ၁၀ ရက်အတွင်း ပေးပို့ပါ။



Translations provided by Akron Public Schools

For more information contact Dr. Loi Dang-Nguyen, ESL and Foreign Language Learning Specialist or ldang@apslearns.org